


ပါးချော် နဲ့ <p-khyout> ①嘴子 ②笼嘴
ပါးချက် နဲ့ <p-khwet> = ပါးချိုင်
ပါးစတားဆော်ရဲ့ နဲ့ <p-a: s-ta: hsei: yon> [英・缅] pastear + eat
ရဲ့ 巴士德医院(以巴士德命名的专治狂犬病的医院)
ပါးစတားရှိုက် နဲ့ <p-a: s-ta: yait> [英] pasteurize 用巴氏法
消毒(或灭菌)
ပါးဇီ နဲ့ <p-zi'> = ပေါ်
ပါးဇော်ရောင် ကဲ <p-zi' yaun> = ပသိရောင်
ပါးဇော် နဲ့ <b-zau> ①口腔内的两侧 ②面颊: ~ ထိုး: 下
颚骨 / ~ ရှည် 唾液
ပါးဇော်: နဲ့ <b-zaun:> = ပါးဇော်
ပါးဇုန် နဲ့ <b-zon> 胖胖的脸蛋: ~ ထွက်သည်။ 胖得脸蛋
鼓了出来。
ပါးဇာ် နဲ့ <b-zat> ①嘴巴: ~ အပြောသာရှိပြီးလက်တွေဖါဘူး။
光说不做。②工具的嘴: ပြုတဲ့ ~ 老虎钳口 / ထွန်
牙: ~ 夹钻头的钳口
ပါးဇာ်ကြိုး: နဲ့ <b-zat kyan:> 说话粗鲁, 出言不逊
ပါးဇာ်ကောက် နဲ့ <b-zat g-zet/b-zat gei zet> [缅・英] ပါးဇာ်
+ gazette] 口头消息, 小道消息, 流言蜚语
ပါးဇာ်ည်း နဲ့ <b-zat si:> 口罩
ပါးဇာ်စွာ့ နဲ့ <b-zat swa> 嘴很厉害, 嘴尖舌利: ဒီကောင်ပ
လောကသို့ ~ တာပဲ။ 这个女孩嘴巴真厉害。
ပါးဇာ်ဆော့ နဲ့ <b-zat hsaw> 嘴快
ပါးဇာ်ဆိုင်း နဲ့ <b-zat hsain:> 用嘴配乐: ~ ထိုးသည်။ 用嘴配乐。
ပါးဇာ်မီတ် နဲ့ <b-zat n-meit> 预言
ပါးဇာ်ပြုး နဲ့ <b-zat pon byin> 传说, 口头文学, 口头流
传的故事
ပါးဇာ်ပေါက် နဲ့ <b-zat paut> ①嘴 ②(喻)人口, 家庭成员
ပါးဇာ်ပုံး နဲ့ <b-zat pout> (讲不吉利话的)破嘴
ပါးဇာ်ပျော် ကဲ <b-zat pyet> = ခံ့ဗျားကျော်
ပါးဇာ်ပြုး ကဲ <b-zat pyin> 张开口准备(吃或讲话): ဝကား
ပြု့ရန် ~ ငောသည်။ 准备开口说话。/ စားရန် ~ ငောသည်။
(谐)张着嘴等吃。
ပါးဇာ်ပွဲ့ဗော်: နဲ့ <b-zat pwe: za:> 捐客, 经纪人
ပါးဇာ်ပုံး နဲ့ <b-zat phon:> = ပါးဇာ်စွာ့
ပါးဇာ်ဖျော်: နဲ့ <b-zat phya:> 嘴边: ~ တွင်မဲ့ ထွားသည်။ 话
到嘴边上忘了。
ပါးဇာ်ဖွား နဲ့ <b-zat phwa:> ①嘴不严 ②话多
ပါးဇာ်မောင်းခတ် ကဲ <b-zat maun: khat> 传播消息, 张扬:
ငွေ့ဗျားလဲရပော် နယ်လုံးလွှာကိုပါး ~ ပါးလေရော်။ 一拿到
两千元就在全区里到处张扬。
ပါးဇာ်ယား ကဲ <b-zat ya:> (想说)嘴痒: ထည့်အကြောင်းကိုပြော
ပြုလိုက်ချင်သည့်မှာ ~ ရှုံးနေ့ပေသည်။ 嘴直发痒想把这件事
讲给人听。

ပါးဇာ်ရောင် နဲ့ <b-zat ya z-win> 民间传说
ပါးဇာ်သတင်း နဲ့ <b-zat dh-din:> 口头消息, 流言, 小道消
息
ပါးဇာ်သာနတ်ပစ် ကဲ <b-zat th-nat pyit> 吹牛
ပါးဇာ်သာ ကဲ <b-zat ha:> 张嘴: ~ လိုက်တာနဲ့အူမအောင်တယ်။
一张嘴就知道你要说什么。
ပါးဇာ်ဟာင်းလောင်း ကဲ <b-zat haun: laun:> ①张口结
舌, 目瞪口呆: အဲ့အဲ့လို့ ~ ဖြစ်သွားသည်။ 惊得目瞪口呆。
②张着嘴巴: ~ ခေါ်ကြည့်နေသည်။ 张大嘴巴呆望着。
ပါးဇာ်အားပွဲ့ဗော် ကဲ <b-zat a-sun: pya:> 嘴上逞能
ပါးဇာ်အားလောင်းသား ကဲ <b-zat a-haun: dha:> 张口结舌,
目瞪口呆
ပါးဇာ်အုပ် နဲ့ <b-zat out> = ပါးဇာ်အုပ်
ပါးဇီးဆေး နဲ့ <pa: hso: zei:> 腮脂
ပါးဇာ်အောင်း ကဲ <pa: nyaun:> 嘴累: ရယ်လွန်အားကြိုးလို့ ~
ထွားသယ်။ 笑得太厉害了都笑累了。
ပါးတိုး ကဲ <pa: ti:> = ပါးအုပ်
ပါးဇာ်နားတော့ ကဲ <pa: tei' na: tei':> 紧挨着: ~ လိုက်
တယ်။ 紧紧跟随。
ပါးဇာ်နှုန်းကြိုး နဲ့ <p-htein: gywet> 【解】颊肌, 喇叭肌
ပါးဇာ်နားထားပေါ် ကဲ <p-htat n-htat/pa: htat na: htat> = ပါး
ဇာ်နားထားထား
ပါးနိုး I နဲ့ <pa: ni:> 附近, 旁边, 四周: အိပ် ~ ထွေ့ကိုဝေ
ပေးလိုက်တယ်။ 分给左邻右舍。/ အနား: ~ ကလ္းတွေ့နှုန်းသင့်
အောင်နေပါတယ်။ 和四邻处得很好。II ဦး <pa: ni:> 快
要, 几乎……: သေယူ ~ ကြောက်သည်။ 怕得要死。/ ပွဲ့
~ ပြီ။ 快分娩了。
ပါးနှုန်း နဲ့ <pa: nat> ①机灵, 精明: အလှန် ~ တဲ့နိုင်ငံရေးသ
မား 很精明的政治家 ②聪敏, 熟练: မြင်းစီးတဲ့ဘက်မှာ ~
တယ်။ 马术很精。
ပါးပေါက် နဲ့ <p-baut> = ပါးချိုင်း
ပါးပွဲ့ဗော် ကဲ <pa: pout> ①削修木材 ②修整田埂
ပါးပျော် နဲ့ <b-byin:> ①人体腮部旁下垂的肉 ②蛇发怒
时头部昂起, 颈部鼓胀起来的部分 ③公鸡嘴下的垂肉
④暴露在地面上分叉出的树根,(榕树等的)气根, 葫芦
等蔓生植物的蔓须 ⑤弯琴琴颈下的枝头装饰物(见
စောင်းကောက် 图)



ပါးပျော်